


သခင်စကား

The LORD's Word

မင်းအောင်သက်လွင်စီမံဥပဒေချုပ်ချုပ် ဝိညာဉ်ရေးရာ စာစောင်



Happy Father's day
သား သမီး တို့ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို ရှားသောငြိစွာလော့။ မိဘစကားကို ရှားသောငြိငြင်း အမှု့သင်တရား သော အမှု့ဖြစ်၏ ပေက် ၆:၁

အမှတ်စဉ် (၁၁၈) ဇွန်လ ၂၀၁၁ ခုနှစ် မေဒါရ (လစဉ်ပထမ တရုတ်စွေရှေ့တိုင်း အခမဲ့ဖြန့်ချိသည်)



အဖေနဲ့အမေ (မင်းအောင်သက်လွင်)

တေ ချင်ရင်လဲ တေ၊ ပေ ချင်ရင်လဲ ပေ
လေ ချင်ရင်လဲ လေ၊ ပေ ချင်ရင်လဲ ပေ
တခြားလူတွေအမြင်မှာ ဘယ်လို ဘာတွေဖြစ်နေပါစေ
အဖေဟာ ငါ့ အဖေ ။



ငို ချင်ရင်လဲ ငို၊ ငို ချင်ရင်လဲ ငို
ဆူ ချင်ရင်လဲ ဆူ ။ မူ ချင်ရင်လဲ မူ
အူ ချင်ရင်လဲ အူ၊ ထူ ချင်ရင်လဲ ထူ
လူတကာ အထင်မှာ ဘယ်လို ဘာတွေဖြစ်နေပါစေ
အမေဟာ ငါ့အမေ ။

လူတကာကို အဖေလို့၊ မေ့ခွင့် မရှိသလို
လူတကာကိုလဲ အမေလို့လဲ အော်ခွင့် မရှိ -
တစ်လောကလုံးမှာ ငါ့အတွက် တစ်ယောက်တည်း
တစ်သက်လုံးမှာ ငါ့အတွက် တစ်ယောက်တည်းရှိတဲ့။
နောက်တစ်ယောက် ထပ်ရှာလို့မရသလို
နောက်တစ်ခေါက် ထပ်ပါလို့မရ၊
နောက်တစ်ယောက် အစားထိုးခွင့် မရှိသလို၊
နောက်တစ်ယောက် ကိုယ်စား ဝင်ခွင့်မရှိတဲ့
ငါတို့ ဘဝမှာ - အဖေသာ ပထမ၊ အမေသာ အဓိက
သူတို့နှစ်ဦးသာလျှင် ဘုရားပေးတဲ့ ဆုလာဘ် ထာဝရ။
(ဝန်ခံချက်၊ မေလ ဒုတိယပါတ် နှင့် ဇွန်လ တတိယပါတ် တနင်္ဂနွေနေ့တွင် ကျရောက်သော အပြည်
ပြည်ဆိုင်ရာ အမေများနေ့နှင့် အဖေများနေ့ အမှတ်တရ -ကျေးဇူးရှင် မိဘနှစ်ပါးအား အမှတ်တရ
ဂုဏ်ပြုခြင်း ကဗျာ။ ၂၀၁၁ခုနှစ်)




ဖန်ဆင်းခံ အချင်းချင်းကို အပြစ် မမြင်ဘဲ ချစ်သည်။
အသင်းတော်ကို ချစ်သည်။ ဝိညာဉ် မိသားစုကို ချစ်သည်။
ယုံကြည်သူတိုင်းကို ချစ်သည်။
မယုံကြည်သေးသော သူများ၏ ဝိညာဉ်ကို ချစ်သည်။
ကိုယ့်ကို ချစ်သောသူများကို ချစ်သည်။ ကိုယ့်ကို မချစ်သောသူများကိုလဲ ချစ်သည်။
ချစ်ခြင်း မေတ္တာ လျှို့ကျ စီးဆင်းနေသော ချစ်စရာ နှလုံးသားထဲမှာ
မေတ္တာအရှင် သခင်ယေရှုက ကိုယ်စားရှိနေခဲ့ဖူး ဖြစ်သည်။



အမေ နန်းရထိုက်(ကနခ)

လောကမှာ ပန်းကလေးတွေဟာ အဆင်းရနဲ့နဲ့ ပြည့်စုံလာရင်
လိပ်ပြာလေးတွေက နားခိုချင်ကြတယ်။ ဒါဟာ-သဘာဝဘာဝ ဆိုတာ အမေ သိပေမဲ့
သမီးအတွက် သောကမီးတွေ ပူရပြီ။
သမီး ရှေ့ဆက်မဲ့ အနာဂါတ်ခရီးအတွက် ဘုရားတစ်ဆူ ဂူတစ်လုံး သဖွယ်ပါဘဲ။
ပတ်ဝန်းကျင်မုန်တိုင်း ဂယက်ဘယ်လောက်ကြီးပါစေ။
အဲဒီ အင်အားစုထဲက လူတွေဘာဘဲပြောပြော၊ ဘယ်လိုဘဲ ဝေဖန်ပါစေ။
သမီးအတွက် အမေ မယုံခဲ့ဘူး။
ဘယ်လောက်ဘဲ ခက်ခဲကြမ်းတမ်းတဲ့ ဆူးခင်းလမ်း ဖြစ်ပါစေ။
အမေဟာ အရေးမထား ကရုမစိုက်ခဲ့ဘူး။
သမီးအတွက် ခေါင်းမောရင်ကော့ပြီး ခြင်္သေ့တစ်ကောင်လို မာန်ဝင့်ခဲ့တယ်။
သမီးဘယ်လောက်ဘဲ ဆိုးနေပါစေ။ အမေမျက်နှာထား တင်းတင်းနဲ့ မကြည့်ခဲ့သလို
သမီးကို မျက်နှာထားချိုချို စကားဆိုပြီး ဆုံးမခဲ့တယ်။
သမီးကို အထင်သေးတဲ့ မျက်ဝန်းနဲ့ မကြည့်ခဲ့သလို
ယုံကြည်စိတ်ချတဲ့ မျက်ဝန်းနဲ့ အမြဲကြည့်ခဲ့တယ်။
သမီးရင်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ အမေသိပေမဲ့
အမေရင်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ သမီးမသိခဲ့ဘူး။
သမီးနဲ့ အမေဘဝမျိုး ပြန်မရနိုင်တော့ပေမဲ့ သမီးအတွက် အမေမေတ္တာတွေဟာ
မနက်အာရုန်နဲ့အတူ ထွန်းလင်းတောက်ပ နေတဲ့ နေမင်းကြီးပါဘဲ။



အသင့်ဖြစ်ပြီလား Snow (ရခိုင်မြေ)

ဟေး - လောက ဧည့်သည်တွေ
ငလျင်တွေလှုပ်။ မုန်တိုင်းတွေတိုက်၊ ကုန်စေးနှုန်းတွေကြီး၊
ဒုက္ခအမျိုးမျိုးနဲ့တွေ့ကြုံ။ ဒါတွေကို မင်း လျစ်လျူရှုနေတုံး---
နိမိတ်လက္ခဏာအမျိုးမျိုး၊ မင်း မြင်နေ ကြားနေ၊ ကိုးရီးယား ဇာတ်လမ်းတွေ ကြည့်သလို
အပေါ်ယံ သဘောနဲ့ ကြည့်နေ ခံစားနေ တကယ်ဖြစ်ပျက်နေတာကို ---
မင်းကို ခရစ်တော် သတိပေးနေပြီ။ မင်းရဲ့ အသက်ဝိညာဉ်အတွက် စိတ်ချမှန်ပြီလား။
လောကရဲ့ စည်းစိမ်တွေနဲ့ ရစ်ပတ်မူးယစ် နောင်ဖွဲ့နေတုံးဘဲလား။
လောကရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ဗျာများနေတုံးဘဲလား။
လောကကြီးမှာ အဆင်ပြေနိုင်ဖို့ ငွေကြေးတွေ ရှာဖွေ စုဆောင်းနေတုံးဘဲလား။
ခရစ်တော်ကြွလာတော့မယ်။ မင်းရဲ့အသက်ဝိညာဉ်ကို
မင်းရှာဖွေထားတဲ့ ငွေကြေးစည်းစိမ် မကယ်နိုင်ဘူး။
မင်းရဲ့ ဝိညာဉ်အတွက် အသင့်ဖြစ်ပြီလား။ ။



ကျမအတွက် ခွန်အား TYT (Family)

မိသားစုအတွက် အလှပဆုံးအိမ်မက် အသိမ်မွေ့ဆုံးပျော်ရွှင်မှုတွေ
ဖန်တီးမှုအတွက် ကျမရယ်လေ helper ဘဝနဲ့ သူများအိမ်မှာ ဆူငေါက်ခံကာ
ရွေး မတိတ်ရလဲ ကျမ ဘဝ အထီးကျန်စွာ အားကိုးမဲ့ကာ မနေရဘူး။
၂၃ ဆာလ် အကြိမ် ၇၀ တိုင် နေ့စဉ် ဖတ်လို။
ကျမ သခင် ဘုရားရှင်၊ ကျမ ခွန်အား သမ္မာတရား ဖြစ်စေခဲ့တယ်။



MOTHER SamuelSoelwin

သားတို့အတွက် အစစအရာရာ စီမံခန့်ခွဲ Manager ဖြစ်တဲ့ သားမေမေ။
စိတ်ဓါတ်ထွေပြား ဝေကာမပါးဖို့ စည်းရုံးတတ်ပေ Organizer ဖြစ်တဲ့ သားတို့ အမေ။
မကောင်းဖြစ်တာ ကောင်းရာလမ်းသို့ သင်ကြားပေးနေ Teacher ဖြစ်တဲ့ သားရဲ့ အမေ။
ခေတ်စနစ်မှာ တိုးတက်ကြီးပွား လမ်းညွှန်ကြားစေ Harmony ရှိတဲ့ သားမေမေ။
အပြောမဟုတ် လက်တွေ့နဲ့ယှဉ်ကိုယ်တိုင်ဆောင်ရွက် Exampleဖြစ်တဲ့ သားချစ် မေမေ။
မြတ်လှဂုဏ်အင် စံတင်သမိုင်း လူ့သမိုင်းမှာ Representative အနိုင်မဲ့တဲ့ သားမေမေ။




ကိုယ်စား ဆိုင်းတောင်

ဘုရားသခင်ကို ချစ်သည်။ သခင်ယေရှုကို ချစ်သည်။
ဘုရား ဖန်ဆင်းထားသည့် လက်ရာအတိုင်း ကိုယ့်ကိုယ်ကို ချစ်သည်။



နေပါ။ သမီးနဲ့ စကားတွေ အများကြီး ပြောချင်တယ်ဆို။ အခုတော့ သမီးကို ထားခဲ့ပြီ။ လောကကြီးကို အပြီးအပိုင် ကျောခိုင်းထွက်ခွာ သွားခဲ့ပြီ။ သမီးမှာတော့ ပူဆွေးသောက တွေနဲ့ အသက် ဆက်ရှင်ရအုံးမယ်။ မေမေရဲ့ ဆုံးမ စကားသံကို အမြဲနားထောင်ပြီး မေမေ ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း နေထိုင်အသက်ရှင်သွားမှာပါ။ မေမေရဲ့ နောက်ဆုံး အချိန်မှာ တရားဟောပေးသွားတဲ့ ဆရာကို အရမ်း ကျေးဇူးတင်ပါတယ်။ ဆရာ ပြောသွား တဲ့ စကားက အရမ်းကို ရွှံ့အားရပါတယ်။ ဘုရား ဖန်ဆင်းထားတဲ့ လူသားတွေ လောကကြီးထဲကို စတင်ရောက်ရှိ မွေးဖွားသောနေ့သည် မင်္ဂလာဖြစ်သလို သေသော နေ့သည်လဲ မင်္ဂလာဖြစ်တယ်။ လူသားတိုင်း ဒီသေခြင်း တရားကို မလွဲမသွေ ကျော်ဖြတ် သွားရမှာ ဖြစ်တယ်။ ဘယ်လို ပုံစံနဲ့ဘဲ သေသေ။ အသက်ရှင်စဉ် ဘုရားသခင်နဲ့ ပျော်မွေ့ပြီး ဘုရားသခင်ကို ကိုးစားယုံကြည်သူတိုင်း ဘုရား၏ အိမ်တော်ကို သွားရမည် အမှန်ပင်။ အသက်ရှိစဉ် အမြဲ ဆုံးမ သွန်သင်ကာ သားသမီးတွေအတွက် စိုးရိမ်တတ်တဲ့ မေမေ။ ကျမ်းစာတွေ ရွတ်ပြ။ သမ္မာတရားအတိုင်း လိုက်လျှောက် အသက်ရှင်ဖို့ တတွတ် တွတ် ပြောတတ်တဲ့ မေမေ။ သုတ္တံကျမ်း ၃၅-၆နဲ့ အညီ လိုက်လျှောက် အသက်ရှင်ဖို့ သူသိပ်ချစ်တဲ့ သားသမီး လေးယောက်ရဲ့ မျက်နှာကို မသေခင် နောက်ဆုံးအချိန်လေးမှာ မြင်ခွင့် မရသွားရှာပေမဲ့ အနေ ဝေးနေ တဲ့ သားသမီးတွေအတွက် အသက်ရှင်စဉ်အချိန် ညတိုင်း မပျက် အကြီးဆုံးမှ အငယ်ဆုံးတိုင် တစ်ယောက်ချင်းစီရဲ့ နာမည်ရွတ်ကာ ဆုတောင်းချက်တွေ ပြည့်စုံစွာ အမြဲဆုတောင်းပေးသွားတဲ့ မေမေ။ အတိုင်းထက် အလွန် ကျေးဇူးတင်မိပါတယ် မေမေ။ လောကမှာ သမီး အသက် ရှင်နေသရွေ့ ပြန်မဆိုနိုင်ပေမဲ့ ချီသာလှတဲ့ မေမေအသံကို မကြား ရတော့ပေမဲ့ မေမေရဲ့နေတဲ့ ရွှေအိမ်တော်ကို သမီး ပြန်လာမှာပါ မေမေ။ ပျော်ရွှင် သောနေ့။ ကောင်းစားသော နေ့ရက်တွေမှာ ဘုရားကို ချီးမွမ်းတတ်သလို သောက မှန်တိုင်းတွေ ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေကို ဖြတ်သန်း နေရတဲ့ အချိန်တွေမှာလဲ စိတ်ဓါတ်မကျ ပြုလဲ မသွားဘဲ။ ဘုရားသခင်ကို ယုံကြည် ကိုးစားပြီး ချီးမွမ်းတတ်ဖို့ လိုအပ်ကြောင်း သိရှိလာခဲ့ပြီ။ မေလမှာ ကျရောက်တဲ့ မေမေရဲ့ မွေးနေ့နဲ့ အတူ မိခင်များနေ့ကို မကြိုဆို ဂုဏ်မပြုလိုက်ရပေမဲ့ ဒီကမ္ဘာမှာ ရှိနေတဲ့ မိခင် အားလုံးကို Happy mother's day လို့ ဒီစာစောင်နဲ့အတူ သတင်းစကား ပါးလိုက်ပါတယ်။ အမေများအားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေ။ သားသမီးတွေ အားလုံးကလဲ မိဘတွေအပေါ် သိတတ်ပြီး ပျော်ရွှင်မှုပေးနိုင်တဲ့ သူတွေဖြစ်စေဖို့ ဆုတောင်း ပေးလိုက်ပါတယ်။ မီးအိမ်ရှင် ကဲ့သို့ အလင်းကို ပေးသွားတဲ့ မေမေရဲ့ လမ်းပြ သွန်သင်မှု။ ဖော်မကုန်နိုင် အလွန် တရား ကြီးမြတ်လွန်းလှတဲ့ မေမေရဲ့ ကျေးဇူးတွေ ဒီဘဝတစ်သက် ပြန်ဆပ်လို့ မရ တော့ပြီ။ သီတာစမ်း နံဘေးက ဒေလီယာ ပန်းကလေးလို ထာဝစဉ် လန်းဆန်း အေးမြ နေတဲ့ မေမေရဲ့ အပြုံး။ ဆန်ရေကို မမျှော်ကိုးဘဲ စုန်ရေသာ အမြဲ စီးဆင်းနေတဲ့ မေမေရဲ့ အနိုင်းမဲ့ မေတ္တာ ဒီတစ်သက် ပြန်မရတော့ပြီ။ ဒီကမ္ဘာမြေ အခြား တစ်ဘက်ကို ဟိုအဝေးက မိုးကောင်းကင် ထက်အိမ် ရွှေပြည်နန်း မြန်းနုသို့ အိုချစ် မေမေ ပြန်လည် အောက်မေ့ ပူဆွေးလို့ လွမ်းမိတယ်။ ဘယ်အချိန် ပြန်ပြီးတော့ ဆုံမှာလဲ ဝမ်းနည်း ပူဆွေးခြင်း များစွာဖြင့် မေမေကို ထာဝရ ချစ်နေမည်။ Daymu Lay (တသံဘာ)



ချစ်သောမေမေသို့ Polaweh

ကိုးလလွယ် ဆယ်လ မွေးလို့ ရောက်လာခဲ့ရ လူ့လောက ဘဝသို့ နာကျင်ခြင်း ဝေဒနာ မေ့လျော့ကာ ချစ်သမီးလေးကို ရင်ခွင်မှာ ပွေ့ဖက်ထားမှာ သမီးမိုက်လေး ဖြစ်နေခဲ့လို့ အမေအိပ်ပျက်ခဲ့ရ ညပေါင်း မနည်းခဲ့တယ်။ သို့ပေမဲ့ မညည်းတွား အပြုံးနဲ့သာ ဆီးကြိုနေတဲ့ သူဟာ မေမေပါ။ နှစ်သုံးလေးနှစ်မက ငါးနှစ်အထိ မေမေနို့ ဝိုက်လာတဲ့ သမီးမို့ ကျေးဇူးဆပ် မကုန်နိုင်ပါ ချစ်မေမေရာ။ အရွယ်ရောက်တဲ့ သမီးငယ်လေး လမ်းမှန်ရောက်အောင် သွန်သင်ပေး သမီးမျက်နှာ မငယ်ရအောင် နေပူကျောခင်း အလုပ်မရှောင် အားအင်ချိနဲ့ ပင်ပန်းသော်လည်း ချစ်သမီးလေးအတွက် လိုတ ရစမြဲ။ သမီးအလိမ္မာလေး ဖြစ်စေချင်လို့ လွမ်းလာခဲ့တယ် စင်ကာပူသို့ တနယ်ခြားရောက် သမီးလေးအတွက် ရောဂါဘယ ကင်းဝေးအောင် အမြဲ ဆုတောင်း နေတဲ့ သူဟာ ချစ်မေမေပါ။ ချစ်သမီးအတွက် ဒီမေမေကို ပေးလို့ ကျေးဇူးတင်တယ် အဖဘုရား။ ရွှံ့အားပေးပါ သခင်ရယ်။ ဒီမေမေ ကျေးဇူးကို ဆပ်ဖို့ကွယ်။ ဒီတစ်သက် ဆပ်မကုန်တဲ့ ကျေးဇူးအတွက် ခွင့်လွှတ်ပေးပါ ချစ်မေမေရာ။ မေမေ နားဆင်ပေးဖို့ သမီး တောင်းဆို ပြောချင်နေလွန်းတဲ့ စကားတစ်ခွန်းက မေမေကို သမီးသိပ်ချစ်တယ်။ ဆိုတဲ့ စကားလေးပါ ချစ်မေမေရာ။ May God bless is the womb that bore me and the breasts which nursed me. ချစ်သမီးလေး - Polaweh (စိုးလောအယ်)

တူမလေးသို့ပေးစာ အန်တီ

သို့ တူမလေး။ အန်တီ သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ ရှေ့ဦးစွာ အဘဘုရား သခင်ထံမှ ကောင်းကြီးမင်္ဂလာသည် သမီးတို့ မိသားစုအပေါ် ကျရောက် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အာမင်။ စင်ကာပူမှာ သမီးအလုပ် လာလုပ်မယ် ကြားတော့ အန်တီ အရမ်း ဝမ်းသာ ပါတယ်။ သမီးရေ။ အင်္ဂလိပ်စကားတော့ ပြောတတ်အောင် လေကျင့် ထားနေပါ။ အထူး သဖြင့် အိမ်မျက်စွနဲ့ ပါတ်သက်တာတွေကို နားလည်အောင် လုပ်ထား။ အန်တီတို့ မြန်မာ တွေက အင်္ဂလိပ်စကား ညှိတော့ အိမ်ရှင်သူဌေးတွေက နှိမ်တတ် တယ်။ ကိုယ်က တတ်ထား တော့ အဟန့်အတားရှိတာပေါ့။ စာလုံး တွေရဲ့ အဓိပ္ပါယ်တွေကို ရနိုင်သ လောက် အလွတ်ကျက်ထားပါ။ သမီးရေ အန်တီ အတွက်တော့ ဘုရားသခင်က အသင့် တော်ဆုံး အိမ်ရှင်နဲ့ အလုပ်ကို ပြင်ဆင်ပေးထားတယ်။ အစားလဲ ဝတယ်။ အိပ်ရေးလဲ ဝတယ်။ နားချိန်လဲ အများကြီးရတယ်။ အဲဒီအကြောင်းနဲ့ ပါတ်သက်ပြီး သမီးကို အန်တီ သက်သေ ခံရမယ်။ အန်တီ နိုင်ငံခြားမှာ အလုပ်လာလုပ်ဖို့ စိတ်ကူး ထဲမှာ တောင် မရှိပါဘူး။ မြန်မာပြည်မှာ အန်တီရှိစဉ်က နိုင်ငံခြား အလုပ်သွား လုပ်တဲ့ သူတွေ ပင်ပန်းတာ ကြားသိရတော့ သူတို့အတွက် မေတ္တာပို့ ဆုတောင်း ပေးခဲ့ဖူးပါတယ်။ အခြေ အနေ အကြောင်း ကြောင်းကြောင့် အန်တီကိုယ်တိုင် နိုင်ငံခြားမှာ အလုပ် လာလုပ်တဲ့အခါ ဘုရား သခင်က အန်တီကို အကောင်းဆုံး ပြင်ဆင်ပေးခဲ့တယ်။ အရင်တုံးက အလုပ် ပင်ပန်း ခက်ခဲသူတွေအတွက် ဆုတောင်းပေးခဲ့လို့ အဲဒီ ကောင်းကျိုး ကို ပြန်ခံစား ရပါတယ်။ သူ့ထံ သး၂၅ မှာ သူတပါးကိုရေလောင်းသော သူသည် ကိုင်တိုင် ရေလောင်း ခြင်း အကျိုးကို ခံစားရမယ်လို့ ဆိုထားတယ်။ အန်တီက ပါးစပ်နဲ့ဘဲ ဆုတောင်း ရေလောင်းခဲ့တာတောင် ဒီလောက် အကျိုးခံစားနေရရင် လက်နဲ့သာ လောင်း ခဲ့ရင် ပိုခံစားရမှာ သေချာတယ်။ တကယ်တော့ နှုတ်ကပတ်တော်ဟာ အန်တီတို့ ယုံကြည် သူ တွေ အတွက် ဝိညာဉ် ခန္ဓာ စိတ် သုံးမျိုးစလုံးအတွက် အသက် သွေး ကြော ပါဘဲ။ သိသူ ဖော်စား မသိသူကျော်သွား ဆိုသလို အန်တီတို့ ယုံကြည်သူ တွေဟာ ယုံကြည် ခြင်း နဲ့တာက တကြောင်း။ ပျင်းတာက တစ်မျိုး။ ချန်ထားတာက တစ်ဖုံ။ မသိချင် ယောင်

အမှတ်တရမိခင်များနေ့သို့ F-Penny

မိခင်များနေ့ကို ရောက်တိုင်း မိခင်တွေရဲ့ ဘဝကို အားကျနေမိတယ်။ ကျမရဲ့ မိခင်ကိုလဲ ဂါဝရပြုရမိပါ။ အမေအတွက် သမီး အရမ်းဂုဏ်ယူတယ်လို့ ပြောစမြဲပါ။ ဒီလိုနဲ့ မိခင်များနေ့ တစ်နှစ်ပြီးတစ်နှစ် ရောက်ရှိလာခဲ့ပြီး ၂၉-၆-၂၀၂၁ မှာ ကျမလဲ မိခင် တစ်ယောက် ဖြစ်ခွင့်ရရှိလာခဲ့ပါတယ်။ မိခင်ရဲ့ သားသမီးအပေါ် ထားရှိတဲ့ စိတ် ခံစားမှုမျိုးစုံ ကို ကျမကိုယ်တိုင် ခံစားခွင့် ရရှိလာခဲ့ရပါတယ်။ ထာဝရ ဘုရားသခင်ထံမှ ရရှိတဲ့ ဒီ သားသမီး ရတနာလေးတွေကို ဘေးအန္တရာယ်ကင်းဝေးစွာ မွေးဖွားခွင့် ရရှိခဲ့ပြီးနောက် ကျမရဲ့ အသက် ဘေးအန္တရာယ် ကျရောက်မဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။ ဖေဖေ၊ မေမေ မောင်နှမ ဆွေမျိုးအသိုင်းအဝိုင်းနှင့် တမူးမြို့ ဆေးရုံမှ ဆရာဝန် ဆရာမများ အလုပ်ရှုပ် ဗျာများခွဲရပါတယ်။ သူတို့တွေ ပုပန်နေပေမဲ့ ကာယကံရှင် ကျမ ကတော့ တည်ငြိမ် အေးဆေးစွာနဲ့ မွေးဖွားလာတဲ့ သမီးလေးကို ဘယ်လို ပြုစုပျိုးထောင် ရမလဲလို့ တွေးရင်း ထာဝရဘုရားသခင်ထံ ဆက်ကပ် ဆုတောင်း နေမိပါတယ်။ ဘုရားက ကျမ ဆုတောင်းသံကို နားညောင်းခဲ့ပါတယ်။ တစ်ရက်ပြီး တစ်ရက် ကျမရဲ့ ကျန်းမာရေး အခြေ အနေ ကောင်းမွန်လာခဲ့ပါတယ်။ ဆေးရုံမှာ တာဝန် ကျနေတဲ့ ဆရာဝန်ကြီး ကိုယ်တိုင် အံ့ဩ မဆုံး ဖြစ်ခဲ့ရပါတယ်။ နေ့ညမပြတ် ဆုတောင်း ခြင်းကို မရပ်မနားဘဲ ထာဝရ မြတ်စွာသော ဘုရားသခင် ဒီသမီးလေးရဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်ခွင့်ပေးပါ။ သမီး လေးကို ပြုစုရခွင့် ပေးပါ။ ကျမ အသက်ရှင်တဲ့ မိခင်ကောင်း တစ်ယောက် ဖြစ်ချင်ပါတယ်။ ဆုတောင်းသံကို နားညောင်း



ဆောင်တာက တနည်း ဆိုတဲ့ အကြောင်း အမျိုးမျိုးကြောင့် ထိထိရောက်ရောက် သက်သေ ထူစရာ ကောင်းကြီး မခံစားရဘဲ ဖြစ်နေတယ်။ ဒီလိုနဲ့ မဖော်စားဘဲ ကျော်သွား ကြတယ်။ ဒါ့ကြောင့် သမီးရေ ကျော်သွားတဲ့ သူမဖြစ်ဘဲ ဖော်စားတဲ့သူ ဖြစ်အောင် ဘုရားသခင် ပေးထားတဲ့ ကျမ်းစာထဲက ကတိတော်တွေအတိုင်း လိုက်လျှောက် အသက် ရှင်ပြီး ဘုရားသခင်ကို ချစ်ခြင်းနဲ့ သူတပေါ်ကို ချစ်ခြင်းကို ညီညွတ်မျှတစွာ နှာခံ လုပ် ဆောင် ခြင်းနဲ့ ကောက်ကြီး ရလှကြရအောင်။ သူတပေါ်ကို ကိုယ်ထိလက်ရောက် မကူညီ နိုင်သည့်တိုင် ဆုတောင်း ပေးခြင်းဖြင့် တကမ္ဘာလုံးကို ရေလောင်းနိုင်ပါတယ် ဆိုတာ ဒီစာမူလေးနဲ့ သက်သေခံ ရေးသားလိုက်ပါတယ်။ ဆာလံ ဓားသပ သင်၏နတ်ကို ကျယ် ကျယ်ဖွင့်လော့။ ဝပြောစွာ ကျေးမည်။ ဒီကျမ်းပိုဒ်က ဘုရားသခင်အကြောင်း များများ ပြောဖို့ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ရင် များများဆုတောင်းရင် ဘုရားသခင်က များများ ကျေးမယ်လို့ အန်တီနားလည်တယ် သမီး။ ။ သမီးကို ချစ်တဲ့ အန်တီ။

အမေ သက်သေခံချက် M.L

ရှေးဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒီနေ့ထိ တိုင်အောင် အသက်ရှင်နေထိုင်ခွင့် ရနေခြင်းဟာ ဘုရားသခင်ရဲ့ ကျေးဇူး သက်သက် ကြောင့်ပါဘဲ။ ဘုရားသခင်က ကျမကို ချစ်ပါတယ်။ ဘုရားသခင် ချစ်သလို စာတန်ကလဲ ကျမကို ချစ်ပါတယ်။ ကျမ်းစာဖတ်တော့မယ်ဆိုရင် ကိုးရီးယား ကားက အရမ်းကောင်း တော့ ဇာတ်ကားပြီးမှဘဲ ကျမ်းစာဖတ် ဖြစ်တာ များပါတယ်။ ကျမ်းစာထဲမှာ သင်၏ မိဘကို ရိုသေစွာပြုလော့လို့ သွန်သင်ထားပါတယ်။ ကျမတို့ အယောက်စိတိုင်းမှာ မိဘကိုယ်စီ ရှိပါတယ်။ ကျမ အဖေက ငယ်စဉ် ကတည်းက ဆုံးပါးသွားခဲ့ပါတယ်။ ကျမက ငယ်လွန်း တော့ အဖေဆုံးချိန်မှာ ငိုရကောင်း ရယ်ရကောင်းမှန်းတောင် မသိခဲ့ပါဘူး။ မိခင် ဖြစ်သူနဲ့ဘဲ ကျမ ကြီးပြင်းနေထိုင်လာခဲ့ရပါတယ်။ မိခင်ကလဲ ပညာတတ် မဟုတ်ပါဘူး။ ရရာအလုပ်လုပ်ရင်း သားသမီးတွေကို ကျောင်းထားခဲ့တာဖြစ်ပါတယ်။ မိုးတွင်း ဆိုရင် ကောက်စိုက်သလို ကျောင်းဖွင့်ရက်တွေ ကျောင်းမှာ ဈေးရောင်းပါတယ်။ ကျမဟာ သမီး အလိမ္မာ မဟုတ်ပါဘူး အမေနဲ့ ခနခန စကားများတတ်တဲ့သူပါ။ အမေဟာ အသက် ကြီးမှ ကင်ဆာ ရောဂါနဲ့ ဆုံးပါးသွားတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ အမေ အသက် ၇၀ ရှိပါပြီ။ ဘုရားပေးတဲ့ သက်တမ်းပေါ့။ ဒါပေမဲ့ ဘုရားက အမေ့ကို နောက်ထပ် ၂နှစ် အပိုဆု ပေးခဲ့ပါတယ်။ ၇၂ နှစ်မှာ အမေ ဆုံးသွားခဲ့ပါတယ်။



ရိုက်ဖို့ သူငယ်ချင်းတွေနဲ့ သွားနေတဲ့အတွက် ဘုရားကျောင်း အချိန် မမီတော့ကြောင်း နောက်တစ်ခေါက်မှ တွေ့မဲ့အကြောင်းပြောပြပါတယ်။ အဲဒီလို အကြောင်းပြချက် များလာပြီး နောက်မှာ သူ့ကိုယ်တိုင် ကျမကို ရင်ဖွင့်တာကတော့ သူ အညာသား တစ်ယောက်နဲ့ ချစ်ကြိုက်နေမိကြောင်း၊ အညာသားက သဘော ကျကြောင်း မိသား ဘာသား ပီပီ တောင်းရမ်းမဲ့အကြောင်း၊ ခရစ်ယာန်ဘာသာ ထဲကိုလဲ ဝင်မယ်ဆိုတဲ့ ကောင်း ကြောင်းတွေ မိုးမွန်နေအောင် ပြောပြပါတယ်။ ကျမကတော့ စင်ကာပူမှာ အနေကြာလို့ မယုံကြည်သူအကြောင်း သိထားဖူးသူ၊ ပါရီသို့ ကိုယ်တိုင်လဲ လေးမှန် ထားဖူးတဲ့ စာသူငယ်ဖြစ်နေတာမို့ ကျမကတော့ သူ့ကို ဝါဝါမြင်တိုင်း ရွှေ မထင်ဖို့၊ အချစ် မြင်တိုင်း အစစ် မထင်ဖို့ ဖုန်းထဲကနေ သတိပေးလိုက်ပါတယ်။

မမျှော်လင့်တဲ့တစ်နေ့ စီးတီးဟောမှာ ငွေသွားလွှဲတော့ သူ့ကို မထင်မှတ် ဘဲ တွေ့လိုက်တယ်။ ရုပ်ရည်ကလဲ အရင်လို ပြည့်ပြည့်ဖြိုးဖြိုး မဟုတ်တော့ဘူး။ ဟိုး အရင် တောမှာ နေတုံးက ရိုးရိုးသားသား လှလှပပ။ ယဉ်ယဉ်ကျေးကျေး။ ပြည့်ပြည့် တင်းတင်းနဲ့ ချစ်စရာလေးပါ။ အခုတော့ မလှတော့တာကို တမင် အလှဆင်ထားသလို မျက်နှာမှာလဲ ဟန်ဆောင် ကွယ် ဝှက်ထားသလို အမူအယာပြောင်းနေတာ ရိပ်မိ လိုက် ပါတယ်။ နေကောင်းပါတယ်။ အဆင်ပြေပါတယ်လို့ သူက ပြောသွားပေမဲ့ သူ့ အကြောင်း စဉ်းစားရင် ကျမ အိပ်မပျော်ခဲ့ပါဘူး။ ရေမြေခြား နိုင်ငံခြားမှာ မိဘမဲ့တဲ့ သူ့ကို ကျမ အရင်း စိုက်ပြီး အလုပ်ရှာ တာဝန်ခံ ခေါ်လာတဲ့ မိဘ တစ်ယောက်လို ဖြစ်နေတဲ့ အတွက် ကြောင့် ပါဘဲ။

ထင်ထားတဲ့အတိုင်း နောက်တစ်နေ့ သူ ကျမကို ဖုန်းခေါ်ပါတယ်။ သူ့ ရည်းစားက သူ့ကို အရင်ရွာကို ပြန်ထားနင့်ပါ။ နောက်ကျရင် ပြန်လိုက်လာပြီး တောင်း ရမ်း လက်ထပ်ပါမယ်တဲ့။ ညီမလေး အတွက် ထူးဆန်းတဲ့ စကားဖြစ်နေပေမဲ့ ကျမ အတွက် တော့ ကြားနေကျ ဇာတ်ထုပ်ကြီးပါ။ ကျမ က နင်အဲဒီ တောက အညာသားကို ယုံသလား လို့ မေးတော့ ညီမလေးက ယုံတယ်တဲ့။ အမလေးဟဲ့ သူ့ရည်းစားကို ယုံတဲ့ ယုံကြည်ချက်က ကျမ်းစာထဲက ရှင်ပေတရု ရေပေါ် လမ်းလျှောက်တာထက်တောင် ပြင်း ထန်လို့ နေပါလား။ သူယုံတဲ့အတိုင်း ရွာပြန်သွားပါတယ်။ တစ်နှစ်တောင် မပြည့် သေး ဘူး။ သူ့ရည်းစားက စင်ကာပူကနေ ရွာပြန်သွားတဲ့ သူ့ကို ဖုန်းဆက်ခေါ်တယ်။ နင် တွေ့ တဲ့လူ ကြိုက်တဲ့လူရှိရင် ယူပါ။ ငါ့ကို မစောင့်နဲ့။ ငါလဲ နင့်ဘာသာထဲ မဝင်တော့ ဘူး တဲ့။ အချစ်ရဲ့ ပြောင်းလဲမှုက တယ်မြန်ပါလား။ ကျမ ညီမလေးလို ဇာတ်လမ်းတွေ အများကြီး ရှိပါတယ်။ တစ်ချို့ ကောင်မလေးတွေ အချစ်အတွက် ဘဝပျက်ဆီး သွားခဲ့ကြ တယ်။ မြင်နေကြားနေရတာ စိတ်မကောင်းစရာပါဘဲ။ မွေးမိခင် ဘခင်တွေ ရင်ကျိုးရေချေ ရဲ့။ ဟုတ်ကဲ့ရှင် အစ်မကြီး အမိရာ ဆိုသလို စင်ကာပူရောက် နင်တို့လေးတွေထက် စော ရောက်၊ နင်တို့လေးတွေထက် အချစ်တု တွေကို သိကျွမ်း မြည်းစမ်းခဲ့ဖူးတဲ့ အစ်မကြီး တစ်ယောက်၊ အမေကြီး တစ်ယောက်အနေနဲ့ ပြောပြချင်။ ရေးချချင်တာကတော့ ကျမ ချစ်တဲ့ ညီမလေးတွေ ထိုလူညာတွေကို ရှောင်ကွင်းနိုင်ကြပါစေ။ (၂တီဒုး၁ နောင်ကာလ သည် ဒီယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။) ။ ရွှေသခင်

ကျမ အမေရဲ့ နောက်ဆုံးဝတ်ကို ကောင်းမွန်စွာ ပြုနိုင်ခဲ့ပါတယ်။ အမေ နေမကောင်း ဖြစ်နေချိန်မှာ အနီးကပ် ပြုစုခွင့် မရခဲ့ပါဘူး။ ကျမက တာဝန်နဲ့ ခရီးထွက်နေ ရတဲ့ အတွက် တစ်လ တစ်ခါလောက် အမေ့နား ပြန်ရောက် ပြုစုခွင့်ရတာ ဖြစ်ပါတယ်။ အမေ အသက်ရှင်ချိန် နေမကောင်းဖြစ်နေချိန်မှာ ကျမ လခက ကျပ်တစ်သောင်းခွဲ ရနေပါ ပြီ။ အမေဆုံးချိန်မှာ ကျမဟာ လခ ၂၁၀၀၊ ၃၁၀၀၊ ၄၁၀၀ ထက်ပိုပြီး ရသွားပါတယ်။ အမေက ကျမကို ချမ်းချမ်းသာသာ နေစေချင်ပါတယ်။ သူများတွေ နိုင်ငံခြားသွားချိန်မှာ ကျမလဲ သွားချင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစားခ က သိန်းနဲ့ချီ ပေးနေချိန်မှာ ကျမမှာ ပေးစရာလဲ မရှိ။ ပေါင်စရာလဲ မရှိ။ ချေးငှားစရာလဲ မရှိခဲ့ပါဘူး။ ဘုရားသခင်ဟာ သူ့ချစ်တဲ့ သားသမီး တွေကို ဘယ်တော့မှ ပစ်မထားပါဘူး။ ဘုရားသခင်ဟာ မစတဲ့ ဘုရားဖြစ်ပါ တယ်။ ကျမဟာ ဒီစင်ကာပူနိုင်ငံကို ပိုက်ဆံ တစ်ပြားမှ မရှိ၊ တစ်ပြားမှ မကုန်ဘဲ ရောက်ရှိ လာခဲ့ပါတယ်။ လိုအပ်တဲ့ ငွေကို သူ့ဌေးက အကုန် ထုတ်ပေးခဲ့ပါတယ်။ ဒီနိုင်ငံမှာ ကျမက မိတ်ပါမစ် ကိုင်ထားတာပါ။ ဒါပေမဲ့ မိတ် တစ်ယောက်လို မနေရဘဲ ညီအစ်မ လိုနေရ ပါတယ်။ ဒါတွေဟာ ကျေးဇူးတော် သက်သက်ကြောင့် ဖြစ်ပါတယ်။ ဖေက ၆-၂၃ မှာ မိဘကို ရိုသေစွာ ပြုလော့။ ဤပညတ်သည်ကား သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာ ရည်မည့် အကြောင်းတည်းဟု ကတိတော်နှင့်ဆိုင်သော ပညတ် ဖြစ်ပါတယ်။ ကျမ မိခင်ရဲ့ နောက်ဆုံးကိစ္စ အဝဝကို ကောင်းမွန်စွာ ပြုနိုင်တဲ့အတွက် ဘုရားသခင်က ကျမကို ဒီနိုင်ငံမှာ ကောင်းကောင်း ထားခဲ့ပါတယ်။ ကျမ ဖာသာဆိုရင် ဘယ်လို စိတ်ကူးနဲ့ မှ စင်ကာပူကို လာနိုင်မှာ မဟုတ်ပါဘူး။ မိဘ မရှိ၊ ပိုက်ဆံ မရှိဘဲ နဲ့ လာဖို့ တော် တော်လေး ခက်ပါတယ်။ ကျမ ယုံကြည်တဲ့ ဘုရားဟာ အရာ ခပ်သိမ်းကို သိမြင်တဲ့ ဘုရားဖြစ်တယ် ဆိုတာကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ ။ ခရစ်တော်၌ - M.L

ကျမ၏ညီမလေး ရွှေသခင်

ညီမလေးသည် ကျမနှင့် ဆွေမျိုးတော်စပ်သည်။ ဆွေမကင်း မျိုးမကင်း ဖြစ်သည်။ ထို့အတွက် သူ့ကို ကျမ သနားမိသည်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ဆုံးပါး သွားသဖြင့် ဘိုးဘွားတွေနှင့် နေလာခဲ့ရသည်။ စာကြိုးစားသလို အလုပ်လဲ ကြိုးစားသည်။ လိမ္မာ ရေးခြားရှိသည်။ အလယ်တန်း အောင်တော့ ဘိုးဘွားတွေက စားဝတ်နေရေး ကျပ်တည်းပေးမဲ့ သူ့ကို အမှတော်ဆောင် ဖြစ်စေလို၍ ကျမ်းစာကျောင်း တက်စေချင် သည်။ ရန်ကုန်ကို ကျမ ဖုန်းခေါ်တော့ အခေါ်က သူ့အကြောင်း ပြောပြသည်။ အရမ်း

ယေရှုတယ် (ကလေးအတွေး) Mom

သူငယ်သွားရာ လမ်း၌ ဆုံးမ သွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသော အခါ ထိုလမ်းမှ မလွဲ လိုက်သွားလိမ့်မည်။ သူ့ထွံကျမ်း ၂၂၆ ကျမတွင် တူမမှ မွေးသော မြေးမလေး တစ်ယောက်ရှိပါသည်။ အမရာကြူ ဟုခေါ်ပါသည်။ သွက်လက်ချက်ချာပြီး ချစ်စရာ ကောင်းပါသည်။ သူ့အမိနှင့် အဖွားသည် ညအိပ်ယာ ဝင်တိုင်း ကျမ်းစာထဲမှ ဒီယေလ။ ယာကုပ်။ ယောသပ်တို့အကြောင်းပြောပြပြီး သိပ်လေ့ရှိသောကြောင့် ကျမ်းစာထဲမှ ကလေးသူရဲကောင်းများသည် အမရာကြူ အတွက် မစိမ်းခဲ့ပါ။ မြေးမလေးသည် ကျမ်းစာနှင့် မစိမ်းသလို ကျမ်းစာသင်ပေးလျှင် အတတ်

မြန်သော ကလေးတစ်ယောက်ဖြစ်ပါသည်။ ဒီဇင်ဘာ ကျောင်းပိတ်ရက် တစ်ရက်မှာတော့ ကျမတို့ မောင်နှမတစ်စု ဘိုးဘွားများနေခဲ့သော ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ စိန်တစ်ဘော်ရွာသို့ ခရစ်စမတ်ဖိတ်ခေါ်သတင်းကောင်းဝေငှရန်နှင့် ဆွေမျိုးများကို တွေ့ဆုံနှုတ်ဆက်ရန် ထွက်ခွာသွားခဲ့ကြပါသည်။ ကြို့ပင်ကောက်မှ စိန်တစ်ဘော်ရွာသို့ မြင်းလှည်းငှားပြီး သွားရပါသည်။ မြင်းလှည်း ဝှမ်းငှားပါသည်။ ကလေးများမှာ အမရာကြူ အပါအဝင် စုစုပေါင်း ငှယောက်ဖြစ်ပါသည်။ သူတို့လေးတွေက ကလေးပီပီ အထုတ်တင်သော ရှေ့ဆုံးမြင်းလှည်းပေါ်သို့ ပြေးတက်သွားသောကြောင့် သူတို့ကို ထိန်းရန် အဖွား တစ်ယောက်နှင့် တူမတစ်ယောက်ပါ အပြေး တက်လိုက်သွားရပါသည်။ ကြို့ပင်ကောက် မြို့အထွက် တာဆုံတွင် မြင်းလှည်းသမားက တစ်ဘက်မှ လာသော သူငယ်ချင်း မြင်းလှည်းသမားတစ်ဦးနှင့် အောက်ဆင်းကာ စကားသွားပြောသောကြောင့် မြင်းလှည်းကို ခန့်ရပ်ကာ မြင်းလှည်းကြီးကို အဖွားနှင့် တူမ ဖြစ်သူထံ အပ်နှံထားခဲ့ ပါသည်။ ထိုတွင် အမရာကြူ တစ်စခန်း ထလာပါသည်။ မြင်းလှည်းကြီးကို အဖွား လက်မှ လုကာ သူမြင်းလှည်း မောင်းမည်ဟု ဆိုပါသည်။ အငယ်ဆုံး အမရာကြူ က ဒီလိုပြောတော့ ကျန်တဲ့ ကလေးတွေ အားလုံးကလဲ သူမောင်းမည် ငါမောင်းမည် ဆိုကာ အဖွားနှင့် တူမ လက်ထဲက မြင်းလှည်းကြီးကို အတင်း လှုပ်ကြပါသည်။ အဖွားဖြစ်သူကလဲ ခေသူ မဟုတ်ပါ ဆန်းဒေးစကူးလ် ဆရာမ ဖြစ်သူမို့ ခြောက်သည့် သဘောဖြင့် “ ရန်ကုန်မှာ ကလေးတွေကို တစ်ယောက် ၅ထောင်ကျပ်နှင့် ရောင်းစားလို့ရတယ်။ ကြို့ပင်ကောက်မှာ ဈေးပိုကောင်း တယ် မလိမ္မာရင် ကလေးတွေ အားလုံးကို ရောင်းစားခဲ့မယ် ” ဟု ပြောလိုက် ပါသည်။ ရောင်းစားခံရမည်စိုးသောကြောင့် အခြားကလေးများ ခန့်ကုပ်ကာ ငြိမ်သွားကြ သည်။ သို့သော် အမရာကြူက ခပ်တည် တည် မတ်တပ် ထရပ်လိုက်ပြီး အဖွားကို တည့်တည့် ကြည့်ကာ ပြောသည့် စကားက “လုံးဝ မကြောက်ဘူး ယေရု ရှိတယ်” တဲ့လေ။



သန့်ရှင်းသော အဝတ်အစားများကို လဲပါ၏။ သနပ်ခါး အဖွေးသားနှင့် ခြံဝင်းထဲ ဆင်းကာ ရာသီလိုက် ပွင့်တတ်သော ပန်းကလေးများကို ချွတ်ပြီး ခေါင်းမှာ ပန်ပါ၏။ ပြီးနောက် သမ္မာကျမ်းစာအုပ်နှင့် မွေသီချင်းစာအုပ်ကို ယူကာ ဘုရားရှိခိုးပါတော့သည်။ ခင်ပွန်းသည်မှ စကာ အိမ်သူအိမ်သား အယောက်စီတိုင်းအားလဲ ဆုတောင်းကောင်းကြီးပေးပါ၏။ အမေ့၏ အာရုံကဦး ဝတ်ပြုကိုးကွယ်ချိန် အေးမြစွာ သီကျုံးသော မွေသီချင်းသံများကြောင့် အဖေနှင့် ကျနော်တို့ မောင်နှမတစ်စု အိပ်ယာမှ လန်းဆန်းစွာ နိုးထကြပါ၏။ ကျနော်တို့တွေ အိပ်ယာမှ နိုးတိုင်း အမေ့ရဲ့ ညစ်တီးညစ်ပတ် အမူအယာကို မတွေ့ရဘဲ သန့်ရှင်းလှပပြီး မွှေးကြိုင်သော လန်းဆန်းတက်ကြွနေသလို သိမ်မွေ့စွာ ပြုပြင်ပြီး မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်တတ်စပြုပါ။ ထို့နောက် အစာအတွက် ကိုယ်တိုင် ချက်ပြုတ် ကျွေးမွေးပါတော့တယ်။ အိမ်မှ ကိစ္စ အဝဝကိုလဲ စတင် လုပ်ဆောင် ပါတော့တယ်။ ဒါဟာ အမေ့ရဲ့ တစ်နေ့တာ အစပြုခြင်း၏ လှပ ကောင်းမြတ် ခြင်းတွေပါဘဲ။

နေ့မြင့်မှ အိပ်ယာထကာ သန်းသန်းဝေဝေနှင့် ဆံပင်ကို လက်နှင့် ကုတ်သပ် ကာ မန်းသေးသော ခင်ပွန်းနှင့် ကလေးများကို မြည့်တွန့် ဆဲဆို နေခြင်း၊ အိမ်လည် အတင်း ပြောခြင်း ပျင်းရိလေးတွေခြင်း၊ ဘုရားတရား မေ့လျော့ခြင်း ဂုဏ်ပြိုင် မာန ထောင်လွှားခြင်း ဇနီးသည် ပြုစုရမည့်ဝတ်ကို မေ့လျော့ခြင်း ခင်ပွန်းသည်အား မထီလေးစား ပြုမူ ဆက်ဆံခြင်း၊ မိခင်ကောင်း တစ်ယောက်၏ အရည်အချင်း မပြည့်မီခြင်း လုံးဝ မရှိပေ။ ခင်ပွန်းသည်အား ရိုသေစွာ ဆက်ဆံ ပြီး စီးတဲ့ရေ ဆည်တဲ့ ကန်သင်း ဆိုသော စကားအရ အမေသည် ပစ္စည်းဥစ္စာ များကို စံနစ်တကျ သိမ်းဆည်း တတ်ပါ၏။ စကားကို ညင်သာစွာပြောတတ်ပြီး သားသမီး များကို သမ္မာ တရားနှင့် အညီ ဆုံးမကာ ပညာ စကားကိုပြောပြီး မေတ္တာတရားအားဖြင့် ဆင်းရဲ ချို့တဲ့သူများ၊ ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုများ၊ အကူအညီ လိုသူများကို တတ်နိုင် သလောက် လက်ကို ဆန့်ကာ ပေးကမ်း တတ်ပါ၏။ အသင်းတော် လုပ်ငန်း များနှင့် ရပ်ရေးရွာရေး ကိစ္စများတွင်သော်ငှား အမေ မပါလျှင် မပြီးပေ။ ခါးကို ခွန်အားနှင့် စည်းကာ သန်မြန်ဖြတ်လတ်သော အမေဟာ ရွက်လှပပင်၊ ဇလပ်ပန်း၊ ဇီဝေါ၊ နှင်းပန်း၊ ငွေပန်း၊ သစ်ခွပန်းတို့၏ အလယ် ဥယျာဉ်ခြံတွင်း လှပသော အိမ်ကလေးနှင့် ဖျော်စရာ ကောင်းသော မိသားစုကို ဖန်တီးပါ၏။ မိသားစုကို ပိုမို စိုပြေစေပါ၏။ အမေသည် ပညာ တတ် မဟုတ်။ ဘွဲ့ထူး ဂုဏ်ထူးမရှိ ပါသော်လည်း ရှိသမျှ အစွမ်းလေးနှင့် သာယာသော မိသားစုကို သီရိဓမ္မာ အဖြစ် ဖန်တီးနိုင်သလို ရှုပါ ခွဲ ကြွယ်ဝခြင်း မရှိပါသော်လည်း ကြည့်ဖြူခြင်း ဘုရားဝတ်၌မွေ့လျော်ခြင်း သန့်ရှင်းခြင်း ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ ဣန္ဒြေစောင့်ခြင်း စသည့် အလှတရားများဖြင့် လွမ်းမြဲထားပါ၏။ အသက် အရွယ် ကြီးရင့်လာသည့်တိုင် နိုးထချိန်မှစ၍ ညအိပ်စက် အနားယူသည် အထိ ကောင်းမြတ် ခြင်းများဖြင့် ကိုယ်တိုင် လှပနေသလို နံနက်ခင်း တိုင်းမှာလဲ စစ်မှန်သော လှပခြင်းတွေ ဖန်တီးနိုင်သော အရည်အချင်းများကြောင့် သူမနှင့် အတူ ဩကာသ လောက ကြီး၏ နံနက်ခင်းတစ်ခုလုံးလည်း ပန်းတို့၏ ရန်တို့နှင့်အတူ အလှဆုံး အချိန် တစ်ခုကို ပိုင်ဆိုင်နိုင်ကြပေသည်။ အမေများ အားလုံး ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာနှင့်အတူ စစ်မှန်သော လှပခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေဟု - - - ဆန္ဒပြုရင်း - ချစ်လင်းလေး

ဟုတ်တာပေါ့။ ညအိပ်ယာဝင်ပုံပြင်များမှာသော်ငှား အလွတ် ကျက်မှတ် ထားသော ကျမ်းပိုဒ်များမှသော်ငှား ယေရုရှိတယ်ဆိုတာ သူသိနေတယ်လေ။ အမရာကြူ ကတော့ ကလေးပီပီ ယေရုကို ရိုးရိုးလေးဘဲ ယုံကြည်ပါသည်။ ယေရုရှိရင် အမရာကြူ ကြောက်ဖို့ မလိုပါ။ ယေရုရှိရင် အမရာကြူ အရာရာကို ရင်ဆိုင်ရပါသည်။

မာကု ၁၀:၁၅ ငါအမုန်အကန်ဆိုသည်ကား အကြင်သူသည်။ ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ။ ထိုသူသည် နိုင်ငံတော်ကို မဝင်ရ။

မိတ်ဆွေ ခရစ်တော်ယေရု ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ ဥနစ်သမီးလေး အမရာကြူ ကဲ့သို့ ကျမတို့တတွေ ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် နှလုံးသားထဲမှာ ရိုးရိုးလေး ခေါ်ဖိတ်လက်ခံ ယုံကြည် စိတ်ချ အားကိုး ခိုလှုံကိုးစားကြမယ်ဆိုရင် ဘဝမှာ ကြံတွေ့ရမဲ့ ဒုက္ခမှန်တိုင်းတွေကို ကြောက်စရာ မလိုပါဘူး။ ယေရုရှိနေတာဘဲ မဟုတ်ဘူး လား။ မနေ့ ယနေ့ မပြောင်းလဲဘဲ တည်ရှိသော တစ်ဆူတည်းသော ထာဝရဘုရားဘဲ မဟုတ်ပါလား။ (ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ် မပြတ်ရှိသည်။) Mom

အလှဆုံးအချိန်နှင့် အလှဆုံးသူ ချစ်လင်းလေး

မိန်းမတစ်ယောက်ရဲ့ အလှကို သိချင်ရင် မနက်စောစော သူ အိပ်ယာထချိန်မှာ ကြည့်ပါ။ အဲဒီအချိန်က အလှဆုံးဘဲ။ ဒီစကားကို ကြားတော့ ကျနော် စိတ်ပျက်မိပါသည်။ ဒီအချိန်ဟာ ရုပ်အဆိုးဆုံး အညစ်ပတ်ဆုံးအချိန်ပါဘဲ။ ဘယ်လို အလှဆုံးဖြစ်နိုင်ပါ့မလဲ။ ကျနော် ထင်တဲ့ မိန်းမ အလှဆုံး အချိန်ဟာ ရေမိုးချိုးလှပစွာ ဝတ်စားဆင်ယင်ပြီး ပွဲလမ်း မင်္ဂလာ တက်ချိန်ဘဲ မဟုတ်ပါလား။

မိန်းမတို့သည် ဆံပင် ရွှေတန်ဆာ ကျောက်ပုလဲ အဘိုး ထိုက်သော အဝတ်နှင့် ကိုယ်ကို မဆင်ဘဲ ရှက်ကြောက်ခြင်း၊ ဣန္ဒြေ စောင့်ခြင်း၊ အားဖြင့် လျောက်ပတ်သော အဝတ်နှင့်ငှား ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းကို ပြုစုသော မိန်းမ ဆင်သင့်သည့် အတိုင်း ကောင်းသောအကျင့်နှင့်ငှား ကိုယ်ကို တန်ဆာဆင် --- ၂၀:၁၀ ထို ကျမ်းစာကို ဖတ်ပြီးကာမှ ရှေးပညာရှိတို့၏ စကားအနက် အဓိပ္ပါယ်ကို နားလည် သဘောပေါက် လာမိပါသည်။ အရှက်အကြောက်တရား အကျင့်သိက္ခာနှင့် ပြည့်စုံသော မိန်းမ၊ တန်ဖိုးရှိ မွန်မြတ်ပြီး စစ်မှန်သည့် လှပမှုကို သိသော မိန်းမသည် အိပ်ယာထဲက ထွက်လာပြီး တကိုယ်ရည်သန့်ရှင်းရေး မလုပ်ရသေးဘဲနှင့် မည်သူ့အကြည့်ကိုမှ ခံမည် မဟုတ်သလို အိပ်ယာနီးနီးချင်း အချိန်တိုအတွင်းမှာ အလှဆုံး ဖြစ်အောင် ဖန်တီးနိုင်သော မိန်းမ တစ်ယောက်၏ အရည်အချင်းနှင့် စစ်မှန်သော လှပမှုကိုလဲ သတိထားမိ ပါတော့တယ်။ ထို့အတူ ဟိုး - - အဝေးက အမေ့၏ မနက်စောစော အိပ်ယာ ထစ အလှဆုံး အချိန် တွေကိုလဲ ပြန်လည်မြင်ယောင် လာမိပါတော့တယ်။

မနက်စောစော အာရုံနက်ချိန်မှာ အိပ်ယာ ထတတ်တဲ့အမေ။ နိုးတာနဲ့ တပြိုင်တည်း လျင်မြန်စွာ သန့်စင်ခန်းသို့သွားကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး

ဆန္ဒပြုရင်း - ချစ်လင်းလေး

God is good, all the time. အငယ်ဆုံးသူလေး

ဟုတ်ပါတယ်။ တကယ်မှန်ပါတယ်။ ဒီလ ကျမ အခွန်ဆောင်၊ ပတ်စပို့၊ သက်တမ်းတိုး စာအုပ်အသစ် ကိစ္စအားလုံး ဘုရားရှင်ထံ အပ်ပါတယ်။ ဘုရားရှင် တကယ် ကူညီတယ်ဆိုတာ မိတ်ဆွေကို ရေးပြလိုပါတယ်။ ကုန်ကျစရိတ် အားလုံး အိမ်ရှင် ဆရာမက တာဝန် ယူမယ်တဲ့။ တကယ်တော့ အိမ်ရှင်တွေက ယုံကြည်သူတွေ မဟုတ်ပါ ဘူး။ ဘုရားရှင်က စိတ်နှလုံး တို့ထိပေးလို့ဖြစ်ပါတယ်။ ကျမ အိမ်ရှင် ဆရာ၊ ဆရာမနဲ့ သမီး နှစ် ယောက် အတွက်လဲ ဆုတောင်းပေးပါ။ ခရစ်တော်ကို ကယ်တင် ရှင် အဖြစ် ယုံကြည် လက်ခံ ပြီး။ သူတို့နဲ့ သက်ဆိုင်တဲ့ မိသားစုတွေအားလုံး တစ်နေ့ ခရစ်တော်၌ တစ်လုံး တစ်ဝတည်း ဖြစ်ကြဖို့လေ။

အိမ်မှာ အလုပ် လာလုပ်တဲ့သူတွေ အားမငယ်ပါနဲ့။ ဘုရားရှင်ကို ဦးထိပ် ထားပါ။ အိမ်အလုပ်လို့ အပြင်ပန်း လူအထင်သေးကြပေမဲ့ မိမိလုပ်တဲ့ အိမ်နေရာ လေးဟာ ဘုရားရှင်နဲ့အတူ နေ့တိုင်းပြောဆိုပါ။ ဘုရားရှင်က ယုံကြည်ပြီး ကိုယ့်ကို ထားတယ်။ ဒါမိမိရဲ့ သာသနာဝင်းပါ။ ဘုရားရှင်နဲ့အတူ နေ့တိုင်းအလုပ်လုပ်ပါ။ ဘုရား အတူ ပါပြီး လုပ်ဆောင်တဲ့အတွက် မိမိမှာ ပူပန်စရာမရှိပါဘူး။ ဝန်က ပေါ့ပါးပါတယ်။ အဓိက မိမိကိုယ် တိုင် စိတ်နှလုံး အကြွင်းမဲ့ ခိုလှုံကိုးစားဖို့ပါဘဲ။ ဘုရားရှင်က တစ်ချိန် တစ်ခု လုပ်ဆောင် ပေးသွားပါလိမ့်မယ်။ ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်း ထက် သာ၍ ကောင်း၏။ ဆာလ် ၁၁၈:၈။ တို့တတွေအားလုံး ခရစ်တော်၌ တလုံးတဝ တည်း ရှိကြပါစေ။ ။ အားလုံးကို ချစ်တဲ့ - အငယ်ဆုံးသူလေး။

မေမေ (YA)

သမီးလေးသိပ်ချစ်ရတဲ့ မေမေရေ။ ဘုရားရှင်ထံမှ ကျန်းမာပျော်ရွှင်ခြင်း ငြိမ်သက်ခြင်း အေးချမ်းသာယာခြင်းတွေ စတုတ္ထနဲ့တိုင်း သက်ရောက်ပါစေလို့ သမီး အဝေးကနေ ဆုတောင်းပေးနေခဲ့တယ်။ အမြဲတမ်း စိတ်ဆင်းရဲနေရတဲ့ မေမေကို ကြည့်ရင်း ကျမအရမ်း စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒါကြောင့် စတုတ္ထနဲ့တိုင်း ပျော်ရွှင်စေချင်ခဲ့သူပါ။ မေမေရဲ့ အိမ်ထောင်ရေး အဆင်မပြေခဲ့သလို ကျမတို့ မိသားစု ဘဝဟာ အရမ်းကြမ်းတမ်း ခွဲပါတယ်။ အေးချမ်းသာယာခြင်း၊ ငြိမ်သက်ပျော်ရွှင်ခြင်းဆိုတဲ့ အရာဘယ်မှာလဲ လို့တောင် တွေးခဲ့မိတယ်။ တစ်မိဆန်တဲ့ မျက်ဝန်းတွေကြားထဲမှာ အမေယနေ့အထိ ကြီးစား အသက်ရှင်နေဆဲပါ။ ရဲရင့်စွာ ဖြတ်သန်းဆဲပါ။ ရုပ်ရည် မခန့်ငြား။ ပညာ ဂုဏ်ပကာသနတွေ မွဲနေပေမဲ့ ကျမရဲ့ စံပြ မေမေပါဘဲ။ ပျော်ရွှင်ခြင်း ဆိုတဲ့ အရာကို ခင်ပွန်းသည်နဲ့ အခြား သားသမီးတွေဆီက မရနိုင်ပေမဲ့ သမီးလေး သယ်ဆောင်လာပေးချင်ပါတယ်။ မေမေအတွက် မကျင်းပ ဖူးသေးတဲ့ ဖွေးနေ့ပွဲကို လုပ်ပေးချင်ပါတယ်။ မေမေကို အရမ်းချစ်တယ် ဆိုတဲ့ စကားကိုလဲ မျက်နှာချင်းဆိုင် ပြောချင်ပါတယ်။ အဲဒီ အခွင့်အရေးတွေရရှိဖို့ ဘုရားရှင်ထံမှာ ဆုတောင်းရင်း မေမေပျော်ပါစေ။ မေမေရဲ့ ချစ်သမီးလေး - YA

MOTHER Mary (ဖျာပုံ)

M- Million things she gives
သားသမီးများကိုပေးသည့် သန်းပေါင်းများစွာသော အရာများနှင့် မေတ္တာတရားကား မရေတွက်နိုင်ပါ။
O- She is growing old.
အသက်ကြီးရင့်လာပါပြီ။ ပို၍မောပန်းနွမ်းနယ်လာပါပြီ။ သို့သော် သားသမီးများအတွက် ဆိုလျှင် နုပျိုနေဆဲပါ။ အမေ ဆိုသည်မှာ Burden ဝန်ထုတ်ဝန်ပိုး မဟုတ်ပါ။ Blessing ကောင်းသောအရာ ကောင်းကြီးမင်္ဂလာသာ ဖြစ်ပါသည်။
T - Is for the tears.
မျက်ရည်များနှင့် ပေးဆပ်ခဲ့ရသော်လည်း သားသမီးများအတွက် အပြုံးမပျက် လောကခရီးကို ဆက်လျှောက်နေသူပါ။
H - Is for her heart likes pure gold.
သူမ၏ နှလုံးသားသည် ရွှေစင်ထက်မက အဖိုးတန်ပါသည်။ နူးညံ့သိမ်မွေ့ခြင်း ပြုစုစောင့်ရှောက်ခြင်း ကြင်နာယုယခြင်း အစရှိသော အဖိုးတန်သည့် နှလုံးသားပိုင်ရှင် ထိုမိခင်ပင်။
E - Is for her eye look like a diamond.
သူမ၏ တောက်ပကြည်လင်သော မျက်လုံးအစုံသည် စိန်ပွင့်ကဲ့သို့ တောက်ပ ကြည်လင်နေသည်။ ရင်နှစ်သည်ချာ သားသမီး ရတနာများအတွက် သူမ၏ မျက်လုံးများသည် အလင်းရောင်ကို ပေးပါသည်။
R - Is the right.
အစဉ်အမြဲ အမှန်တရားဘက်က နေပြီး လမ်းမှန်ကို သွန်သင်သော မိခင်။ ဘုရား ပေးသနားတော်မူသော အကြီးမားဆုံး ကောင်းကြီးမင်္ဂလာသည် လူသားမျိုးနွယ် ပျံ့ပွားရန် ဘုရားသခင် ပေးသည့် လက်ဆောင် အစစ်အမှန်သည် မိခင် ဖြစ်သည်။ လူ့လောကကြီး တစ်ခုလုံး စနစ်တကျ လှပဖွံ့ဖြိုးတိုးတက်ရန် အဓိက ပုဂ္ဂိုလ်မှာ မိခင်ဖြစ်သည်။



အမေအိမ် နန်းရထိုက် (က.န.ခ)

မိခင်များနေ့ရောက်တိုင်း မျက်ရည်ပိုင်းမိတယ်။ အမေရဲ့ မျက်နှာ ချိုချိုကို မြင်ယောင် မိပြန်တော့ စိတ်ထဲကြည့်နူးမိတယ်။ မာရသွန်ဆိုတဲ့ အချိန်က အပြေးမြန်နေလို့လား။ ကျမ ကိုယ်တိုင်ကဘဲ ဝမ်းစာပင်လယ်ပြင်ကြီးထဲမှာ နေထွက် ကနေ နေဝင်တိုင် အထိ ကူးခတ်နေရလို့လား မသိဘူး။ မိခင်များနေ့တောင် ရောက်တော့မယ် နော်လို့ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက် သတိပေးမှ မိခင်များနေ့ ရောက်တော့မှာပါလားလို့ အသိက ဝင်လာမိပါတယ်။ ကျမလိုဘဲ မိခင်များနေ့ကို မေ့နေသူတွေ ရှိချင် ရှိမှာပါ။ မပြည့်စုံသေးတဲ့ ဘဝ။ မပြီးမြောက်သေးတဲ့ ဆန္ဒတွေကို ကြိုးစား ရုန်းကန်ရင်း အမေနဲ့ ဝေးနေရတာ ၄-၅နှစ်တောင်ရှိပြီ။ ဒီလို မိခင်များနေ့ ရောက်တိုင်း ကျေးလက်က ရွာဘုရားကျောင်းလေးမှာ အမေများ ထိုင်နေကျပုံကို သတိရမြင်ယောင်မိတယ်။ သတိရခြင်းတွေ ရင်ဘတ်ထဲ သိမ်းထားပြီး ခွင့်ရက်ရလို့ အိမ်ပြန်ခဲ့ရင် အမေ့ကို သတိရတဲ့ အကြောင်းကို အန်ထုတ်ပြီး ပြောပြလိုက်မယ်။ သမီးရေ ရောက်တဲ့ အရပ်မှာ ပျော်အောင် နေ။ တွေ့တဲ့သူနဲ့ သင့်အောင်ပေါင်း။ လူတွေနဲ့ ချစ်ချစ်ခင်ခင်နေ။ သူတပါး အပေါ် အပြစ် မြင်စိတ် မရှိနဲ့။ သူတပါးကို သဝန်တို့ မပြုပြင်နဲ့ မောက်မာ ရိုင်းပျံ ဒေါသ မကြီးနဲ့ ဆိုတဲ့ အမေရဲ့ ဆုံးမ စကားတွေဟာ ကျမရဲ့ သွေးကြောထဲကို အနံ့ စီးဆင်းနေဆဲ။ ဘုရား ကျောင်းလေးမှာ လူစုံတက်စုံနဲ့ပျော်စရာ မိခင်များ နေ့ကို ကျင်းပနေကြပြီး အမေများ

ကလဲ သားသမီးများကို ဆုတောင်း ကောင်းကြီးပေးနေကြပေမဲ့ သမီးကတော့ ဖုန်းကလေးထဲမှာဘဲ အမေရဲ့ ဆုပေးသံကို နားထောင်ပြီး ကျေနပ်ပျော်ရွှင် နေရပါတယ်။ ဘယ်လိုဘဲ အတွေးရောင်စုံတွေ ကြီးစား ခြယ်ကြပါစေ တစ်ရပ်ရပ် ပေါ်လာတာကတော့ အမေရဲ့ မျက်နှာပါဘဲ။ အထူးသဖြင့် မိဘနဲ့ ဝေးရာ မြေမှာ စွန့်စွန့်စားစား အလုပ် လုပ်နေတဲ့ ဘဝတူ သူငယ်ချင်းတွေလဲ ကျမလို အမေ့ကို ခပ်ဝေးဝေး ကနေ လွမ်းနေ ကြမှာပါ။ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း နားနိုင်သလို ဘဝအတွက်။ မိသားစု အတွက် ကြီးစား ရုန်းကန်ရင်း မိခင်များနေ့ရောက်တိုင်း ကျေးလက်က လျှပ်စစ်မီး မရှိပေ မဲ့ ဆီမီးခွက် ကလေးနဲ့ ထိန်ထိန်သာနေတဲ့ အမေအိမ်ကို လွမ်းနေမိပါတော့တယ်။



ဖခင်မေတ္တာ Polaweh (ဖိုးလောအယ်)

ရှေးဦးစွာ ဒီနှစ်ရောက်လာမဲ့ ဖခင်များနေ့မှာ ကျေးဇူး ရှင် ဖခင်ကြီးများအပေါ် ဘုရားရှင်ရဲ့ ကောင်းကြီး ဆုကျေးဇူး များစွာနှင့်အတူ ပျော်ရွှင်ခြင်း ငြိမ်သက်ခြင်း မင်္ဂလာ အခြာဖြာ သွန်းလောင်းပါစေသော်လည်း ကျမတို့ လူ့လောကသို့ ရောက် မလာ ခင် အမေက ကျမတို့ကို စပြီး သန္ဓေတည် လိုက်ပါပြီလို့ စသိတဲ့ အချိန်မှာ အပျော်ဆုံး ဝမ်းအသာဆုံး လူသားဟာ ဖေဖေပါ။ ကျမတို့ ဟိုး အမေ ဝမ်းထဲကနေ လူဖြစ်လာခဲ့တဲ့ အချိန်က စပြီး ဖခင်ဟာ သူ့ရဲ့ သားသမီးတွေ လူတစ်လုံး သူတစ်လုံး ဖြစ်လာနိုင်ဖို့အတွက် ဆိုပြီး ဖခင်မေတ္တာ အပြည့်နဲ့ အသက်ကို ပဓာန မထားဘဲ နာကျင်မှုဝေဒနာ များကို ကြိတ်မိုက် ခံရင်း လုပ်ရှားရုန်းကန် လာခဲ့ရပါတယ်။ ငှါသားသမီးတွေအတွက် ဆိုပြီး သုံးရာသီ မရှောင် အသက်ကို ဖက်နဲ့ ထုပ်ပြီး လိုအင် များကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ သူ့ရဲ့ သားသမီးတွေ လမ်းမှန် ရောက်အောင် ပညာ တတ် ဖြစ်အောင် သွန်သင်လမ်းပြပို့ဆောင်ပေးခဲ့တယ်။ ပြသနာ ကြုံလာရင် ရှေ့တန်းက ရင်ဆိုင်ဖြေရှင်းတတ်သူပါ။ တနယ်တခြားထိ ရောက်အောင် သွား၍ တိုင်းတပါးသား ကြားမှာ လုပ်အားကြီးစားပြခဲ့တဲ့ဖေဖေ။ လှိုင်းလုံး လေလုံးကြားမှာ ဝမ်းစာရှာခဲ့တဲ့ဖေဖေ။ အပြုံးတစ်ချက် မပျက် လုပ်ကျွေးခဲ့တဲ့ ဖေဖေ တွေရယ်ပါ။ ဒီကနေ့ ဖခင်များနေ့မှာ ဖခင် မေတ္တာတရားကြီးပုံကို ဖော်ပြသောအားဖြင့် အဖြစ်မှန်လေးတစ်ခုကို ဝေဖွဲ့ချင်ပါတယ်။ ကျမ နေတဲ့ ရွာမှာဆိုရင် တောင်ယာလုပ်တဲ့သူ များပါတယ်။ ဆင်ရိုင်း တွေလဲ တကယ် ပေါပါတယ်။ အဲဒီရွာက အဖေ အများစုဟာ ဆင်ရိုင်းတွေကြားမှာ ရုန်းကန် လုပ်စားရတဲ့ သူတွေပါ။ ကျမရဲ့ ရွာက ဖခင်တစ်ဦးဟာ သားသမီး လေးယောက် ရှိပါတယ်။ ကျောင်းသား လူမမယ်လေးတွေပါ။ တစ်နေ့မှာ သူ့သားနှင့် သမီး အကြီးနှစ်ယောက်နဲ့ အတူ တောင်တက်ပြီး အလုပ်သွားလုပ်ကြပါတယ်။ အသွား ချောခဲ့ပေမဲ့ အပြန်လမ်းမှာ ဆင်ရိုင်းတွေရဲ့ ရန်ကို ရှောင်ရင်းနဲ့ဘဲ မလွတ်တဲ့ အပြင် ဆင်ကြီးနဲ့ တည့်တည့် တိုးပါတယ်။ ဆင်တွေရင် ထွက်ပြေးရမှာက ထုံးစံဘဲလေ။ အဲဒါနဲ့ သူတို့လဲ ဒါဟာ အသက်အန္တရာယ်နဲ့ ဆိုင်တာမို့လို့ လွတ်အောင် ထွက်ပြေးကြပါတယ်။ အဖေနဲ့ သားက ယောက်ျားလေးတွေဆိုတော့ လျင်မြန်ပေါ့ပါးပြီး ဆင်လွယ်လွယ်နဲ့ မမိ နိုင်တဲ့ ချောက် ကမ်းပါးရဲ့ အပေါ်ကို ရောက်သွားတာပေါ့။ သူ့ သမီးလေးက နောက်မှာ ကျန်ခဲ့ ပါတယ်။ ဆင်ကြီးလဲ တဖြည်းဖြည်းနဲ့ နီးလာပါပြီ။ အဲဒါနဲ့ အဖေ ဖြစ်သူက သူ့ သမီးကို ကူညီဖို့ အတွက် အောက်ကို ပြန်ဆင်းခဲ့ပါတယ်။ သူ့သမီးကို အပေါ် ရောက်အောင် ကူတွန်း ပေးခဲ့ပါတယ်။ သူ့သမီး လွတ်သွားပါပြီ။ ဒါပေမဲ့ သူ အပေါ် တက်ရမဲ့ အလှည့်မှာ ဆင်ကြီး ဟာ အရမ်းနီးကပ်နေတဲ့အတွက် ဆင်နာမောင်းနဲ့ အချိန် ပြင်းစွာ ရိုက်ချတဲ့ ဒါကိုကို သူခံလိုက်ရပါတယ်။ ဒါပေမဲ့ ကျေးဇူးတော်ကြောင့်သာ ဆင်ကြီး ခြေချော်ပြီး ချောက်ထဲ ကျသွားလို့ ထိချက် မပြင်းခဲ့ပါဘူး။ ရိုက်ချက် မပြင်းပေမဲ့ သူ့ရဲ့ ခြေသလုံး တစ်ဘက် တော့ ထိသွားပါတယ်။ အဖေဟာ မကယ်ခဲ့ရင် သမီး ဘဝ မတွေ့စဉ် စရာပါ။ အဖေ ဖြစ်သူကတော့ လနဲ့ ချီပြီး ဆေးကုသမှု ခံခဲ့ရပါတယ်။ ကြီးမြတ်လှတဲ့ ဖခင်မေတ္တာ ကြောင့်သာ သမီးလေး အသက်ဆက်ခဲ့ရတာပါ။ ရွှေငွေထက် အဖိုး ဖြတ်လို့ မရတဲ့ ဖခင်မေတ္တာ။ တစ်ဘက်သတ် စီးဆင်းတဲ့ မေတ္တာရေစင် ကြီးမြတ် လှပါတယ်။ ထာဝရ အဘ ဖြစ်သော အဘဘုရားသခင်က မိမိ သားတော်ရင်းကို မနုဗြေ ဘဲ စွန့်တော် မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏ တဲ့။ ဖခင်များ အားလုံးကို ဘုရား သခင် ကောင်းကြီးပေးပါစေလို့ ဆုတောင်းရေးသား ဂုဏ်ပြုလိုက် ပါတယ်။

ချစ်သောဖေဖေ Boinu (တမူး)

ဖခင်များနေ့လို့ သတိမှတ်ထားတဲ့နေ့ကလေးပါ။ အဖေနဲ့ အနီးမှာ ရှိစဉ်တုံး က စံစားခဲ့ရဖူးသော မေတ္တာတွေကို အခုတော့ အဝေးတစ်နေရာကနေ ပြန်ပြီး သတိရနေမိ ပါတယ်။ ပါးပါး။ အထပ်ထပ် နှုတ်နဲ့ သွန်သင်ခဲ့တဲ့ စကားတွေက လောကရဲ့လမ်းပေါ် ယိုင်နဲ့နဲ့ လမ်းလျှောက်နေတဲ့ သမီးအတွက် အထိန်းအမတ်တွေ ဖြစ်ခဲ့တယ်။ သတိရ ပါတယ် ဖေဖေ။ သမီးကြီး ငယ်တုံးက ဆိုးနွဲ့နွဲ့တာတွေကို ကြည့်နူးစွာ ခံယူတတ်တဲ့ ဖေဖေ။ ညအိပ်ယာဝင်ချိန်ဆို ရင်ခွင်ထဲထည့်။ ကျမ်းစာထဲက ပုံဝတ္ထုလေးတွေနဲ့။ သမီး

အိပ်အောင် ချောသိပ်တတ်ခဲ့တယ်။ ရုံးမှာတစ်နေ့ကုန် ခေါင်းရှုပ် ပင်ပန်းထားတော့။ ပုံပြင် တစ်ဝက်လောက်လဲ ရောက် ရော။ သမီး မအိပ်ခင် ဖေဖေ အရင် အိပ်မောကျသွားတတ်



တယ်။ ပုံပြင် နားထောင်တဲ့ သမီးလေးက ပုံပြင်အစား ဖေဖေဟောကံသံ ထွက်လာတော့ မကျေ မနပ်နဲ့ အဖေ့ကို မရမက ပြန်နိုး အစကနေ ပြန်စလို့ ကျီကျီတတ်တဲ့ သမီးကို အချစ်ပိုတဲ့ သမီးရဲ့ ဖေဖေ။ ဆန်းဒေးစကူးလ် ဆရာမက ပြောပြတယ်။ တို့တတွေရဲ့ ခန္ဓာကိုယ်ဟာ ဘုရားသခင်ရဲ့ ဗိမ္မာန်တော်ဖြစ်တယ်။ သန့်ရှင်းမှု ရှိရမယ်။ ဗိမ္မာန်တော် ထဲမှာ အရက် မသောက်ရ၊ ကွမ်း မစားရ။ ဆေးလိပ် မသောက်ရဆိုတော့ သမီးရဲ့ ဖေဖေက ဆေးလိပ် သောက်တယ်လေ။ ဘုရားသခင် ဖေဖေကို စိတ်ဆိုးတော့မှာဘဲလို့ သမီးလေး အစိုးရိမ် ပိုပြီး ဆန်းဒေးစကူးလ်လဲ ပြီးရော အိမ်ကိုအပြေးလေးပြန်ရောက်လာ ကာ ပါးပါး ဆရာမက သမီးတို့ကို ပြောပြတယ်လို့ အစချိပြီး ဆေးလိပ် မသောက်ရလို့ ဆုံးမနေတဲ့ ငှနစ်အရွယ် သမီးလေးရဲ့ စကားကို ဖေဖေသဘောကျစွာနဲ့ ရယ်နေပေမဲ့ အလေးအနက် ထားခဲ့တယ်။ နူးနူး(မေမေ) ဆိုရင် ပြောစမတ်ကို ဖြစ်လို့၊ သူ့သမီး ပြောမှ ဆေးလိပ်ဖြတ်တော့တယ်တဲ့။ အခုအချိန်အထိ ဒီအကြောင်းလေး စကားစပ်မိရင် ဖေဖေ သဘောကျပြီး ပြုံးလို့ပေါ့။ သမ္မာကျမ်းစာထဲက ယုံကြည်ခြင်းဖခင် အာဗြဟံရဲ့ ရိုးသား ဖြောင့်မတ်စွာ ထာဝရဘုရား ကို ကိုးကွယ်ခြင်းက ဖေဖေအတွက် Role Model ပေါ့။ သမီး အပါအဝင် ဖေဖေ သားသမီးငါးယောက်စလုံးကို သမ္မာတရားနဲ့ယှဉ်တဲ့ နတ်ကြိမ်လုံးနဲ့ ဆုံးမ တတ်သလို တုတ်ကြိမ်လုံးလဲ သုံးတတ်တယ်။ မိုက်သော သဘောသည် သူငယ်၏ စိတ်နလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။ သူတို့ ၂၂:၁၅ ဆိုတဲ့ သူတို့စကားကို ဖေဖေ ကောင်းကောင်း သဘော ပေါက်ခဲ့တယ်။ အရိုက်ခံထိခဲ့တဲ့က ဆိုးလိုက်တဲ့ ငါ့အဖေလို့ ရေရွတ် ခွဲဖူးပေမဲ့ သားကို ချစ်သောသူမကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။ ဆိုတဲ့ သူတို့ ၁၃:၂၄။ ကို ဖတ်မိသိရှိမိတဲ့အခါမှာ ဖေဖေမေတ္တာကို နားလည်လာခဲ့ပါတယ်။ အခုတော့ ဖေဖေဟာ တုတ်ကြိမ်လုံးနဲ့ နတ်ကြိမ်လုံး မသုံးတော့ပါဘူး။ ဘုရားရှင် ထံမှလာသော ကောင်းကြီး မင်္ဂလာများ သားသမီး အယောက်စီတိုင်းခံစားရဖို့ အတွက် (အထူးသဖြင့်) အဖေနဲ့ အဝေးမှာ ရှိနေကြတဲ့ သားကြီး၊ သမီးကြီးအတွက် အဘ ဘုရားရှင်ထံ ခူးထောက် ဆုတောင်း နေလျက်ပါ။ ၂၀၁၀ ခုနှစ် ခရစ္စမတ်မှာ ဘုရား သခင်ရဲ့ ပို့ဆောင်မှုဖြင့် အမိမြေ ကို ပြန်ရောက်တဲ့အခါမှာ လောကဓံကြောင့် ရုပ်ရည်အိုမင်း သွား ပေမဲ့ ဖေဖေရဲ့ သမီးကို ချစ်တဲ့မေတ္တာစိတ်ကဖြင့် သစ်လွင်တောက်ပနေဆဲလေ။ အရင် ကလို၊ အရင် ကထက် သနား ကရုဏာပိုပြီး သမီးအတွက် ဘုရားသခင်ထံ ခူးထောက် ဆုတောင်း ကောင်းကြီး ပေးနေဆဲ ဖေဖေချစ်သော မေတ္တာကို နတ်ကနေ တဖွဖွ မပြောနိုင် ပေမဲ့ ဒီစာလေးနဲ့ ဖေဖေမေတ္တာကို မှတ်တမ်းတင်ပါရစေ။ အဝေးမှာ ရှိနေသော သမီးရဲ့ ဖေဖေနှင့် ဖခင်များအားလုံးကို အဖဘုရားသခင်သည် ရှည်သော အသက်နှင့် ရစ်ပတ် တော်မူပါစေသော။

ကျေးဇူးတော်အပေါင်းကို ရေတွက်လျက် - Boinu (Dei Nei Neng) တမူး။

(ထာဝရအဘ) မင်းအောင်သက်လွင်



နှစ်ပတ်လည်၍ ဖခင်များနေ့ တဖန် ရောက်ရှိ လာခဲ့ပြန် ပါပြီ။ လောကဖခင်များ လူတိုင်းကိုယ်စီ ရှိကြပါ သည်။ ဖခင်ကို မမြင်ဖူးသော သူများ၊ မတွေ့လိုက်ရသော သူများ ရှိကောင်း ရှိမည် ဖြစ်သော်လည်း ဖခင် မရှိသူ ရှိမည် မဟုတ်ပါ။ လောက သွေးသား ဖခင်ရှိသလို၊ ကျွန်ုပ်တို့၏ ထာဝရဖခင် အကြောင်း သိသူ သာ၍ နည်းပါး ပါလိမ့်မည်။ လူသားတိုင်းက မသိသော်လည်း လူသားတိုင်းကို သိသော ထာဝရ ဖခင် အကြောင်း ဖခင်များနေ့ အမှတ်တရ ရေးသားလိုက်ရပါသည်။ ထိုသူသည် အုပ်စိုး ခြင်း အာ ကာစကံ ရှိလိမ့်မည်။ နာမတော်မူ ကား ထာဝရ အဘဟု ခေါ်ဝေါ် သမုတ် ခြင်း ကို ခံတော်မူလိမ့်မည်။ (ဟေရှာ ယ ၆:၆) ကျွန်ုပ်တို့ ယုံကြည် သူ အများစုသည် ထာဝရ အဘ ဆိုသော အမည် နာမကို ခမည်းတော်ဘုရားအား တိုင်တည်ရည်ညွှန်း၍ ခေါ်ဆိုလေ့ ရှိကြပါ သည်။ သို့ရာတွင် ထို အမည်နာမသည် ခမည်းတော် တစ်ပါးတည်း အတွက်သာ မဟုတ်ဘဲ၊ သားတော် သခင် ယေရှုခရစ်တော် ဘုရားနှင့်လည်း သက်ဆိုင်ကြောင်း သိထားသင့်ပါသည်။ တဖန် တော်ကြီး ရှင်ပေါလုမှ ယေရှုခရစ်၏ ထာဝရ တည်ရှိခြင်းကို သမ္မာကျမ်းစာမှ ဖွင့်ပြထားပါ သည်။ သားတော်သည်လည်း ခပ်သိမ်းသော အရာ မဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသော အရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။ (ကောလောသဲ ၁:၁၇) ထို့အပြင် ဤကမ္ဘာလောကကြီးအား သခင်ယေရှုခရစ်တော်မှ ဖန်ဆင်း ထားကြောင်း ဆက်လက်ရေးထားပါသည်။ ထိုသားတော်သည် ခပ်သိမ်း သော အရာတို့ကို ဖန်ဆင်းတော်မူ၏။ (ကောလောသဲ ၁:၁၆)

အနောက်နိုင်ငံများတွင်လဲ မိမိတို့၏ သတ္တရာရစ် ပြက္ခဒိန်များအား ယေရှု ခရစ်တော်၏ ပေါ်ပြီးသည့် ကာလနှင့် ခရစ်တော် မတိုင်ခင် ကာလ ဟူ၍ ဘီစီ နှင့် အေဒီ ကာလနှစ်ခု ပိုင်းခြား ရေတွက် ထားပါသည်။ ယခုအခါတွင် ထို သတ္တရာရစ် အား အနောက် နိုင်ငံများတွင် သာမက အရှေ့တိုင်း နိုင်ငံများတွင်ပါ တွင်တွင် ကျယ်ကျယ် သုံးစွဲလာကြပြီး ယေရှုခရစ်တော်၏ ထာဝရ တည်ရှိခြင်း ကို မသိမသာ လက်ခံလာကြကြောင်း သိရှိ နိုင်ပါသည်။ ယေရှု ခရစ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလ သုံးပိုင်း လုံးတွင် တည်ရှိနေကြောင်း သက်သေ ထူခဲ့ပါသည်။ တပည့်တော် များနှင့် အထက်ခန်းမှ နောက်ဆုံး ညစာစားပွဲတွင် ခမည်းတော် ဘုရားထံ ဆု တောင်းသော အချက်တွင် ယေရှု ခရစ်တော်၏ တည်ရှိခြင်းကို တွေ့ရှိနိုင် ပါသည်။ အိုအဘ ဤကမ္ဘာ မတည်မရှိမီ အထံ တော်၌ အကျွန်ုပ် ခံစားသော ဘုန်း အသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက် တော်မူပါ။ ယောဟန် ၁၇:၅

ယေရှု ခရစ်တော်သည် ထာဝရကာလကိုလည်း ပိုင်ဆိုင်သော အရှင် သခင် ဖြစ်ပါသည်။ အတိုင်းအဆ မဲ့သော အနာဂတ်ကာလ အချိန် အပိုင်းအခြားကိုလဲ မိမိ၏ လက်တော်ဖြင့် ကိုင်တွယ် ချုပ်ကိုင်ထားသော ဘုရားလည်း ဖြစ်ပါသည်။ လူစိတ် နှလုံးကိုလဲ အန္တန္တ ကာလ၌ စွဲလန်း စေတော်မူပြီ။ ဒေသနာ ခုး၁၁ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်ကား ငါတို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။ ရောမ ၆:၂၃ ယေရှုခရစ်တော်သည် ထာဝရ တည်ရှိသည်သာမက ယုံကြည်သူ များအားလဲ ကောင်းကင်ဘုံနှင့် ဆိုင်သော အမွေပစ္စည်းကို ဆက်ခံစေမည် ဖြစ်ပါ သည်။ ယုံကြည်သူများ ကိုယ်တိုင် ယေရှုခရစ်တော်နှင့်အတူ ထာဝရ ကာလကို ဆက်ခံ ရမည် ဖြစ်သည်။ ။ (ဝန်ခံချက် - ဟန်နရီ ဂရာဇီ ရေးသားသော The Everlasting Father အား ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆို ပါသည်။)

မိဘဆိုသည်မှာ (ကာတွန်း - မင်းအောင်သက်လွင်)

အမိဖွယ်ဖွင့်ဆိုချက်။ ။ တကယ့်တကယ် ပုခက်လွှဲရတဲ့ သူတွေက မိဘတွေ ပါဗျာ။ "ပုခက်လွှဲ သော လက်သည် ကမ္ဘာကို လွှမ်းမိုးနိုင်သည်" ဆိုတဲ့ စကားကို ပြန်လည် ချေပ လိုတဲ့ စကားကတော့-- "ပုခက်လွှဲသော လက်ပိုင်ရှင် စစ်စစ် (ဖခင်) သည် ကမ္ဘာ ပေါ်တွင် တုန်လှုပ် ခြောက်ခြားနေသည်။" ပါဘဲဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာ လုံးလုံး ပေါ်က ဝင်ငွေဆိုတဲ့ ထိုင်ခုံ ဒေါက်တစ်ချောင်း ပေါ်မှာ ရပ်၊ အသုံး စရိတ်ကို ပုခုံး ထမ်းရင်းနဲ့ ပုခက်တွေ အားလုံးကို လွှဲပေးနေရလို့ပါဘဲဗျာ။



မည်သူမဆို စာမူများ ရေးသား ပေးပို့နိုင်ပါသည်။ (နိုင်ငံရေး၊ လူမျိုးရေး၊ ဂိုဏ်းဂဏ နှင့် ငြိစွန်း ပါတိသက်သော စာမူများကို လုံးဝ လက်မခံပါ)
Min Aung Thet Lwin, Blk 76A #30-02, Red hill road, Singapore 151076
E-mail: min_atl @ yahoo.com.sg (Phone (65) 81222320)) ((သခင်ကေား စာစောင်ကို www.jbcs.org.sg တွင် အခမဲ့ ဖတ်ရှုနိုင်ပါသည်))
မင်း အောင် သက် လွင် ၏ စဉ် ထုတ် ပေ သည်